



## အသက် (၁၂) နှစ်နှင့်အထက် ကလေးများအတွက် စိတ်ချရသည့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းဖြစ်စေရန် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့ချ၍ နိုင်ငံအသီးသီး၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို အမြန်ဆုံးနာလန်ထူစေရန်အတွက် ကာကွယ်ဆေးကို လျင်မြန်စွာ တိုးချဲ့ထိုးနှံနိုင်ရန် နိုင်ငံတိုင်းက ကြိုးစားလျက်ရှိနေပါသည်။ ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မည့် အန္တရာယ်သည် လူသားတစ်ဦးတစ်ယောက်ချင်းစီကို အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိပါက မည်သူမျှ ဘေးကင်းမည်မဟုတ်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အသိအမှတ်ပြု အရေးပေါ်အခြေအနေတွင် အသုံးပြုခွင့် (Emergency Use Listing - EUL) ရရှိထားသော COVID-19 ကာကွယ်ဆေးများမှာ AstraZeneca/ COVISHIELD™ ၊ Johnson & Johnson ၊ Moderna ၊ Pfizer-BioNTech ၊ Sinopharm (BIBP) နှင့် Sinovac ကာကွယ်ဆေးများဖြစ်ပါသည်။ အဆိုပါကာကွယ်ဆေးများအနက် Pfizer-BioNTech ကာကွယ်ဆေး တစ်မျိုးတည်းသာ အသက် (၁၂) နှစ်မှစတင်၍ ထိုးနှံနိုင်ပါသည်။

စဉ်	(EUL) ရရှိထားသော ကာကွယ်ဆေးအမည်	စတင်ထိုးနှံနိုင်သည့် အသက်	ကာကွယ်နိုင်မှု
၁။	Pfizer-BioNTech	အသက် (၁၂)နှစ်	ပ-အကြိမ်ဆေးရရှိပြီးပါက (၅၄) ရာခိုင်နှုန်း၊ ဒု-အကြိမ်ရရှိပြီးပါက (၉၇) ရာခိုင်နှုန်း။
၂။	Moderna	အသက် (၁၈)နှစ်	ပ-အကြိမ်ဆေးရရှိပြီးပါက (၉၂) ရာခိုင်နှုန်း၊ ဒု-အကြိမ်ရရှိပြီးပါက (၉၃) ရာခိုင်နှုန်း။
၃။	Johnson & Johnson	အသက် (၁၈)နှစ်	ဆေးရရှိပြီးပါက (၇၂) ရာခိုင်နှုန်း။
၄။	AstraZeneca/ COVISHIELD™	အသက် (၁၈)နှစ်	ပ-အကြိမ်ဆေးရရှိပြီးပါက (၆၄) ရာခိုင်နှုန်း၊ ဒု-အကြိမ်ရရှိပြီးပါက (၉၀-၉၂) ရာခိုင်နှုန်း။
၅။	Sinopharm (BIBP)	အသက် (၁၈)နှစ်	ဒု-အကြိမ်ဆေးရရှိပြီးပါက (၇၉) ရာခိုင်နှုန်း။ (Phase 3 trial - စမ်းသပ်မှုအဆင့် - ၃)
၆။	Sinovac	အသက် (၁၈)နှစ်	ဒု-အကြိမ်ဆေးရရှိပြီးပါက (၅၁) ရာခိုင်နှုန်း။ (Phase 3 trial - စမ်းသပ်မှုအဆင့် - ၃)

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကလေးများအား COVID-19 ကာကွယ်ဆေးကို အောက်ပါအတိုင်း ထိုးနှံလျက်ရှိပါသည်။

စဉ်	နိုင်ငံ	ကာကွယ်ဆေးထိုးပေးသည့် အသက်အပိုင်းအခြား	ထိုးပေးသည့် ကာကွယ်ဆေးအမျိုးအစား
၁။	အမေရိကန်	အသက် (၁၂) နှစ်နှင့်အထက်	Pfizer-BioNTech
၂။	ကနေဒါ		
၃။	ပြင်သစ်		
၄။	ဂျာမနီ		
၅။	စပိန်		
၆။	နယူးဇီလန်		
၇။	နယ်သာလန်		
၈။	အီတလီ		
၉။	အစ္စရေး		
၁၀။	ဩစတြေးလျ		
၁၁။	ယူကေ		
၁၂။	ဂျပန်		
၁၃။	တောင်ကိုရီးယား	အသက် (၁၆) နှစ်နှင့်အထက်	Pfizer-BioNTech
၁၄။	စင်ကာပူ	အသက် (၁၂) နှစ်မှ (၁၅) နှစ်အထိ	Pfizer-BioNTech
၁၅။	မလေးရှား	အသက် (၁၂) နှစ်မှ (၁၇) နှစ်အထိ	Pfizer-BioNTech
၁၆။	ထိုင်း	အသက် (၁၂) နှစ်မှ (၁၇) နှစ်အထိ	Pfizer-BioNTech
၁၇။	အိန္ဒိယ	အသက် (၁၂) နှစ်မှ (၁၇) နှစ်အထိ	ZyCov-D (India EUL)
၁၈။	ဘူတန်	အသက် (၁၂) နှစ်မှ (၁၉) နှစ်အထိ	Pfizer-BioNTech and Moderna

COVID-19 ကာကွယ်ဆေးများအကြောင်း (COVID-19 Vaccine Specifications) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန၏ Website လိပ်စာ (<https://moh.nugmyanmar.org/covid-19-vaccine-specs/>) တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန  
အမျိုးသားညီညွတ်ရေးအစိုးရ